

မာတိကာ



ဧည့် အကြောင်းအရာ

တရားရှုနည်း ၊ ပူဇော်စည်း	၁ မှ ၁၄ တိ
၁။ ဝိပဿနာ၊ ထင်ပေါ၊ ဉာဏ်မြင်တာဝဲရှုရမည်။	၁၄ မှ ၁၂၀ တိ
၂။ မိမိအထင်၊ ရှုလေလျှင်၊ ကိလေသာပင်ဖြစ်လိမ့်မည်။	၁၂၀ တိ
၃။ အားထုတ်သမျှမှာ၊ ကိလေသာ၊ ဖြစ်ပလာမှ လယ်မှန်သည်။	၁၂၂ မှ ၁၃၀ တိ
၄။ ကိုယ်စိတ်နှစ်ဖြာ၊ လွတ်လပ်စွာ၊ မှန်စွာနေရမည်။	၁၃၁ မှ ၁၃၂ တိ
၅။ ကိုယ်ချုပ်စိတ်ချုပ်နှစ်မျိုးလုပ်အဟုတ်လွတ်အောင်ရှောင်ရမည်။	
၆။ ဆွဲခြင်း၊ ဖိခြင်း၊ စိတ်မှာကင်း၊ ငြိမ်းခြင်း၊ သမာဓိ ရလွယ်သည်။	
၇။ စိတ်ဆိုသည်မှာ၊ ပေးပြီးပါ၊ ဆုံရာအာရုံသိခြင်းတည်း။	၁၃၂ မှ ၁၄၁ တိ
၈။ လိုချင်၊ ဖြစ်ချင်၊ ရချင်မှုမျှ၊ ငြိမ်းလိုခြား၊	
မှတ်သား ။ ပျက်နေတယ် ။ ရွတ်ရမည်။	၁၄၂ မှ ၁၄၈ တိ
၉။ ဖြစ်ဆဲခန္ဓာမှာ၊ အသိဟာ၊ ပြုစွာသိအောင်လုပ်ရမည်။	၁၄၅ မှ ၁၄၉ တိ
၁၀။ ကြောင်း+ကျိုးခန္ဓာ၊ မီးပမာ၊ သဘောပေါ်အောင်သိရမည်။	၁၄၉ မှ ၁၅၅ တိ
၁၁။ ပညတ်နှစ်မျိုးဟာ၊ ပျက်နေတာ၊ မှန်စွာ သူညီ သိရမည်။	

စာမျက်နှာ

ဧည့် အကြောင်းအရာ

စာမျက်နှာ

၁၂။ ဖြစ်ပျက်သဘောဟာ၊ ပျက်နေတာ၊ မှန်စွာ သူညီ သိရမည်။	
၁၃။ သဘော၏အကြောင်းဟာ၊ ပျက်နေတာ၊ မှန်စွာ သူညီ သိရမည်။	
၁၄။ ရှုဉာဏ်တရားဟာ၊ ပျက်နေတာ၊ မှန်စွာ သူညီ သိရမည်။	
၁၅။ ရှုဉာဏ်အကြောင်းဟာ၊ ပျက်နေတာ၊ မှန်စွာ သူညီ သိရမည်။	၁၅၆ မှ ၁၆၄ တိ
၁၆။ သိမိများလျှင်၊ ဉာဏ်အပြင်၊ အစဉ်ငါ့ကာ ပြီးပြန်မည်။	၁၆၅ တိ
၁၇။ ခန္ဓာပေါ်တွင်၊ ထင်ကင်းစင်၊ အပြင်ရှင်းကာ ပြီးပြန်မည်။	၁၆၅ မှ ၁၆၉ တိ
၁၈။ စွဲစရာချုပ်ငြိမ်း၊ အစွဲလည်းငြိမ်း၊ အေးငြိမ်းနိဂ္ဂန်ထုတ်တော့မည်။	၁၆၉ မှ ၁၇၄ တိ
၁၉။ ကောင်းမွန်ကြိုကို၊ ကောင်းစားကြိုက်၊ အမှိုက်စစ်ကို ပယ်ရမည်။	၁၇၄ မှ ၁၇၉ တိ
၂၀။ အကာ၊ အနှစ်၊ ကွဲအောင်စစ်၊ အနှစ်ရငအောင် ယူရမည်။	၁၇၉ မှ ၁၈၈ တိ

